

ስድስተኛ ቁጥር - የአርባኛው ቁጥር የተሰወረ ታሪክ

هكهم هه زناى *ħə* اذ نه ئ

Jeff Pippenger

2026-04-02

[illegible]

D6-ဒြပ်ထု D6-ဒြပ်ထု ဝတ်ယူနေသည့်အခါ

تاراد غٚتانب ەل ايا وتيا اراگيان . ريخا نماز قي جيس اگا بس اماتوا غي ناحوا حيتا ف نال يقي زب يان ،اماتوا اراگيان وتاس نكلمچنم ان حوي وياو باتك .نس وائك توال غٚتانب مېم ينم ايند مورولس اس قىم غي ،تكيري ش كيرم ەل ايا وتيا اراگيان .وسلاف اچيرك وتاس ناد ،اراگيان مول وفسد ناولتوكس رف وتاس اگيت ل صاف ملاد توال غٚتانب ەل ايا وتيا وسلاف اچيرك ؛سالب اگيت ل صاف ملاد تاراد غٚتانب وتاس رب اس غب-اس غب نوبوت رف ەل ايا وتيا اجار مول وفسد يباتك تاه ناولتوكس رف ناد ؛سالب مەنا ان حوي وياو ملاد وسلاف يېن ناد ،غٚتانب ،اگان اگا بس نكر بىم كد غي ،نيا ساولك اگيت-اگيتك نودى گام راك ايند ني قىم ىم ،سالب

वो हर एक दानयियेल अध्याय ग्यारह, पद चालीस से पैतालीस में पहचाने गए हैं, जहाँ जाली कलीसिया पद पैतालीस में समुद्रों और उस महामिमय पवतिर परवत के बीच अपने अनन्त को पहुँचती है, जो भौगोलिक रूप से प्रकाशतिवाक्य के हर-मगदिदोन के साथ मेल खाता है। पद चालीस सन् 1798 में आरम्भ होता है, जब समुद्र का पशु, अर्थात् जाली कलीसिया, घातक घाव प्राप्त करता है; और यह अंश उसी पुनर्जीवति समुद्री पशु के साथ समाप्त होता है, जो प्रकाशतिवाक्य सत्रह की वेश्या है, दूसरी बार मरती है; इस प्रकार यह अंश ठीक वही समाप्त होता है जहाँ यह आरम्भ हुआ था। प्रकाशतिवाक्य और दानयियेल, दोनों पुस्तकों में प्रमुख राष्ट्र संयुक्त राज्य अमेरिका है, जो वदिरोह के अध्याय प्रकाशतिवाक्य तेरह का पृथ्वी का पशु है। पृथ्वी का पशु प्रकाशतिवाक्य अध्याय सोलह में झूठा भवष्यद्वक्ता भी है, और दानयियेल ग्यारह के पद चालीस में वही रथ, जहाज और घुड़सवार हैं।

Chikamu Chaachokwadi Hachisi Chokwadi Zvachose

Lû neteweya ku di rojên dawî de di her du pirtûkan de, Daniel û Vahîyê de, bûye mijara gotinê, Dewletên Yekbûyî yên Amerîkayê ne; û beşa yazdehan a pirtûka Daniel bi taybetî dest pê dike bi nasandina serokê dawî yê wê neteweyê. Ev rastî rastiyeke biblikî ya damezrandî ye ku Adventîstên Roja Heftem ên Laodîkeyayî bi veşartina li pişt nîv-rastiyeke re red dikin. Ew nîv-rastiya ku di vê mijarê de li pişt wê veşêrin ev e ku wan qebûl dikin ku ew Dewletên Yekbûyî ne ku hem heywana

erdê ya Vahîyê beşa sêzdehan e û hem jî pêxemberê derewîn ê beşa şanzdehan; lê wan naxwazin bibînin ku Donald Trump di rojên dawî de yek ji mijarên sereke yên pêxemberiya biblikî ye. Xwedê tu carî naguhere; û dema ku bi Misrê re têkildar bû, Fir'ewn mijarek sereke ya dîroka pêxemberî bû; paşê bi Babîlonê re, Nebukadnezar û Belşezzar bi nav têne gotin. Kûreş bi nav hat gotin. Daryûş bi nav hat gotin. Kitêba Pîroz bi awayekî taybetî destnîşan dike serwerê dawî yê heywana erdê, û ev ne amajeke xweberî ye. Adventîzm dizane ku di pêxemberiya dawî-demê de Dewletên Yekbûyî kî ne, lê nikare bibîne ku Xwedê di her senaryoya pêxemberî de hem neteweyê û hem jî rêberê wê diaxive, û hemû wan dîrokên pîroz ên berê rojên dawî nîşan didin.

Donald Trump a Danielpa qhipa pachak kutichāwipan nayrūr jach’a yatichāwipawa, uka kutichāwix taqpach qillqat profecianakan tukuy jach’a p’iqinchāwipawa, janiw Danielan pankanakankkiti sapakiti, jan ukasti taqpach Bibliankiwa.

Sister White sapa kuti chiyeru cha golide cha chaputala chachitatu cha Daniel chikuyimira mobwerezabwereza lamulo la Sabata la Lamlungu la masiku otsiriza; nanga, Nebukadinezara akuimira ndani? Chikhulupiroro cha Adventist chidzakuwuzani kuti akuimira United States, chirombo cha pa dziko lapansi cha chaputala cha khumi ndi zitatu cha Chivumbulutso, zomwe zikufanana ndi kuzindikiritsa kuti anali Babuloni amene anaponya Shadiraki, Meshaki ndi Abedenego m'moto. Anali Nebukadinezara amene Baibulo limamuzindikiritsa kuti ndi amene anali ndi udindo pa nthawi ya lamulo la Sabata la Lamlungu, choncho Nebukadinezara ndi ndani, ngati si pulezidenti amene akulamulira pamene lamulo la Sabata la Lamlungu lomwe likubwera posachedwa lifika?

कतिब दानएल का अन्तमि दर्शन, जो हृदिदेकेल नदी का दर्शन है, तीन अध्यायों में वभाजति है, और प्रत्येक अध्याय प्रकाशतिवाक्य चौदह के तीनों स्वर्गदूतों की वशिषताओं के अनुरूप है। ये तीन अध्याय पहले, दूसरे और तीसरे स्वर्गदूत का प्रतनिधित्व करते हैं, परन्तु वे दानएल के अन्तमि सन्देश का भी प्रतनिधित्व करते हैं। उसके पहले अध्याय का प्रथम सन्देश भी प्रकाशतिवाक्य चौदह के तीनों स्वर्गदूतों का प्रतनिधित्व करता है, और इस प्रकार अलफा और ओमेगा की महर अध्याय एक तथा हृदिदेकेल नदी के दर्शन पर रखी जाती है।

Laodiceamanta huk Philadelphiaman tukusqa. Chaymanta Danielqa kallpachasqa kachkan chunka iskay capítulope rikuchisqa mana selloswan wichqasqa yachay yapakuyninta entiendenanpaq. Visiónpa ñawpaq hinaspa qhipa capitulonkunaqa Danielta pachak tawa chunka tawayuq waranqa runakunapa unanchaqnin hina reqsichin, paykunapa profecíapa cheqaq yachaqninmi kanku.

«Адам баласының ақыл-ой жағынан қаншалықты ілгерілеуі мүмкін болса да, ол бір сәтке де Киелі жазбаларды терең әрі үздіксіз зерттеп, одан көбірек нұр іздеудің қажеті жоқ деп ойламасын. Біз халық ретінде әрқайсымыз жеке-жеке пайғамбарлықты зерттеушілер болуға шақырылдык». Testimonies, volume 5, 708.

ار یتقی حق نامہ زین لِقْدَح دور ایؤر. لوا باب و، دنکی صخش ار لِقْدَح دور ایؤر قیاق نامہ لوا باب ار یز، دراد دوخ رب ار اگم و افل. رُم لای ناد باتک. دنکی نایب نأ رخ و موس باب مک دزاسیم صخش متسا منوگنیمه زین موزاود باب و دنکی میفرعم ار ینادواج لیچنا. ایلهل حرممس نومزآ دنیارف لوا باب موس باب و تسافل لوا باب، دنمدمی لیکشت ار لای ناد ییامن ایؤر مک یباب مس نایم رد سپس وا نومزآ نیرخ و نی موس اب و، دروخب یکاروخ هچ مکنی مرابرد لای ناد نومزآ نیتسرخن اب نی. تس اگم لای ناد لوا باب ایفل نومزآ. تس اگنهامه، دش یرواد رصن دکوبن هلس و لب لاس مس زا سپ مک یم اگن ه کاروخ ای لب باب کاروخ. دروخن ای ندروخ اب مکنان چ، دوب سدقم باتک ه ع اطم یسان ششور مرابرد. دوب متفای دومن یه ای.

வார்த்தைக்கு வார்த்தை என்ற “வரியின்மலே வரி” என்ற டிறைக்கு தானியலேன் விசுவாசம் காரணமாக, “ஞானமும் புத்தியும் சம்பந்தமான எல்லா விஷயங்களிலும் ராஜா அவர்களிடத்தில் விசாரித்தபோது, தன் ராஜ்யமெங்கும் இரந்த சகல மாந்திரிகரையும் ஜோதிடரையும் விட அவர்களை பத்தமடங்கு மலோனவர்களாக கண்டான்.” ஓமகோ ஆகிய பன்னிரண்டாம் அதிகாரத்தில், தீர்க்கதரிசன வார்த்தை மத்திரை திறக்கப்படும் போது அதிகரிக்கப்படும் ஞானத்தின் எல்லா காரியங்களையும் புரிந்தகொள்பவர்கள் ஞானிகளே. பன்னிரண்டாம் அதிகாரம் முதலாம் அதிகாரத்திற்கும் ஓமகோவாகும்; அத ஹித்தக்கேலே தரிசனத்தின் ஆல்பாவாகிய பத்தாம் அதிகாரத்திற்கும் ஓமகோவாகும். அந்த ஆல்பா ஆகிய பத்தாம் அதிகாரத்தில், பன்னிரண்டாம் அதிகாரத்தில் ஞானிகள் அறிவுசார் அனுபவத்தில் நிலபெறெவதற்கு ஒப்பாக, தானியலே ஆவிக்கரிய அனுபவத்தில் நிலபெறெகிறான். மத்திரையிடப்படவதற்காக, தீர்க்கதரிசனத்தின் மாணவன் சத்தியத்தில் ஆவிக்கரியவாறும் அறிவுசார்ந்தவாறும் நிலபெறெ அனுமதிப்பத வதோகமப் பபிப்பின் டிறையே என்பதை முதலாம் அதிகாரம் வலியுறுத்துகிறது.

Ka ndi mm̃ṣta am̃ṣma ezi-okwu n'ṽb̃ochi ikpeazu, Daniel na ndi ikom at̃o ah̃ṽ a ma ama b̃ṽ ndi amamihe, ndi na-ab̃ugh̃i naañi na ha na-agh̃ota mm̃ṣba nke ihe ̃om̃ṣma e kpughere n'oge ̃ogw̃ugw̃ṽ n'af̃o 1989, kama ha na-agh̃otakwa mm̃ṣba nke ihe ̃om̃ṣma na 9/11. N'ikpeazu, ha na-agh̃ota mm̃ṣba nke ihe ̃om̃ṣma e kpughere na Disemba 31, 2023.

رازه راه و له چ و دص متفه زور ایامتس یتن و ذای ایکی دیوال شبنج زا نانآ، ادخ. یتوبن رون لابن دهب، دهمی خر ینوگرگد نی مک یم اگن ه. دنوشیم نوگرگد رازه راه و له چ و دص. یی ایفل دال یف شبنج م ب

၎င်းတို့သည် နတ်တို့၏ အမိန့်ကို လိုက်နာကြသည်။

၁၀။ နတ်တို့၏ အမိန့်ကို လိုက်နာကြသည်။

Los capítulos diez y doce se dirigen a los ciento cuarenta y cuatro mil, pues constituyen el primer y el tercer paso dentro del marco de la verdad. Una vez facultados por la experiencia interna de la visión del espejo del capítulo diez, juntamente con haber sido iluminados con el entendimiento desellado de Daniel 12, han de proclamar el mensaje de la rebelión humana. El mensaje de la rebelión humana está representado por los libros de Daniel y Apocalipsis, y el mensaje de rebelión está situado dentro del marco profético de los reinos de la profecía bíblica expuestos en Daniel. El simbolismo profético del testimonio de la rebelión humana dentro del libro de Daniel está plenamente representado en el capítulo once. El capítulo once es una historia que comienza al terminar Babilonia y al comenzar los medos y persas. Por lo tanto, comienza con la herida mortal de Babilonia, la cual tipifica la herida mortal del papado en 1798. Cuando la herida mortal del papado sea sanada en la ley dominical de pronta venida, ella llegará a ser la cabeza de la unión triple del dragón, la bestia y el falso profeta. Entonces será la mujer que cabalga sobre la bestia en Apocalipsis 17, y aquella mujer tiene escrito sobre su frente: Babilonia la Grande. En la ley dominical de pronta venida será sanada la herida mortal tanto de Babilonia como del papado.

သန့်ရှင်းစင်စင် နတ်တို့၏ အမိန့်ကို လိုက်နာကြသည်။
လူသား၏ ပုဒ်ကန်မှုသည် ဒီယလေကျမ်း၏ ဖွဲ့စည်းပုံအခြေခံပုံစံကို အခန်း ၁၁ သည်
နောက်ဆုံးကာလ၏ ထိုပုဒ်ကန်မှုကို မှတ်တမ်းတင်ဖော်ပြသည်။
ပဋိပက္ခရောဂါပျံ့နှံ့မှုတင်းကြပ်နေသည့် အခန်း ၁၁ တွင် တွေ့ရသော ထိုပုဒ်ကန်မှုဆိုင်ရာ
သက်သေချက်သည် အခန်း၏ နောက်ဆုံးခွဲခြားပုံစံနှင့် ကိုက်ညီလျက်၊
ထိုနောက်ဆုံးခွဲခြားပုံစံများအတွင်း၌ပင် တည်ရှိနေသည်။ နောက်ဆုံးခွဲခြားပုံစံတို့သည်
လူသား၏ ပုဒ်ကန်မှုအကျဉ်းချုပ် သတင်းစကားဖြစ်ပြီး ထိုနောက်ဆုံးခွဲခြားပုံစံများကို ပုဒ်မ ၄၀ ၏
ဖုံးကွယ်ထားသော သမိုင်းအတွင်း၌ အတူ ကိုယ်စားပြုထားသည်။ ထိုသို့ဖြစ်
ဒီယလေကျမ်းတစ်ကျမ်းလုံးသည် အခန်းတစ်ခန်းတည်းသို့ ကျဉ်းမခြင်းစေခြင်းခံရပြီး
ထိုအခန်းသည်လည်း ထိုအခန်း၏ ခွဲခြားပုံစံသို့ ထပ်မံကျဉ်းမခြင်းစေခြင်းခံရကာ၊
ထိုခွဲခြားပုံစံတို့သည်လည်း ပုဒ်မတစ်ပုဒ်၏ နောက်တစ်ဝက်အတွင်းရှိ ဖုံးကွယ်ထားသော သမိုင်းသို့
ထပ်မံကျဉ်းမခြင်းစေခြင်းခံရသည်။

၁၀။ နတ်တို့၏ အမိန့်ကို လိုက်နာကြသည်။
၁၁။ နတ်တို့၏ အမိန့်ကို လိုက်နာကြသည်။
၁၂။ နတ်တို့၏ အမိန့်ကို လိုက်နာကြသည်။
၁၃။ နတ်တို့၏ အမိန့်ကို လိုက်နာကြသည်။
၁၄။ နတ်တို့၏ အမိန့်ကို လိုက်နာကြသည်။
၁၅။ နတ်တို့၏ အမိန့်ကို လိုက်နာကြသည်။
၁၆။ နတ်တို့၏ အမိန့်ကို လိုက်နာကြသည်။
၁၇။ နတ်တို့၏ အမိန့်ကို လိုက်နာကြသည်။
၁၈။ နတ်တို့၏ အမိန့်ကို လိုက်နာကြသည်။
၁၉။ နတ်တို့၏ အမိန့်ကို လိုက်နာကြသည်။
၂၀။ နတ်တို့၏ အမိန့်ကို လိုက်နာကြသည်။
၂၁။ နတ်တို့၏ အမိန့်ကို လိုက်နာကြသည်။
၂၂။ နတ်တို့၏ အမိန့်ကို လိုက်နာကြသည်။
၂၃။ နတ်တို့၏ အမိန့်ကို လိုက်နာကြသည်။
၂၄။ နတ်တို့၏ အမိန့်ကို လိုက်နာကြသည်။
၂၅။ နတ်တို့၏ အမိန့်ကို လိုက်နာကြသည်။
၂၆။ နတ်တို့၏ အမိန့်ကို လိုက်နာကြသည်။
၂၇။ နတ်တို့၏ အမိန့်ကို လိုက်နာကြသည်။
၂၈။ နတ်တို့၏ အမိန့်ကို လိုက်နာကြသည်။
၂၉။ နတ်တို့၏ အမိန့်ကို လိုက်နာကြသည်။
၃၀။ နတ်တို့၏ အမိန့်ကို လိုက်နာကြသည်။

«На анапдийэт ахирки күнлиридэ, Худаниң Өзиниң эмирлирини сақлайдиған хэлқи билэн болған әһди йеңилиниши керәк». Review and Herald, 26-февраль, 1914.

Рим муқарраркунандаи тамоми рӯёст, ва ҳангоме ки Рими папавӣ бори нахуст дар боби ёздаҳум мавриди хитоб қарор мегирад, вай ҳамчун «онҳое ки аҳди муқаддасро тарк мекунанд» шинохта мешавад. Хатти дохили дар Дониёл ёздаҳ, ки ҳамчунин хатти дохили дар таърихи нихонии ояти чиҳил аст, онҳоро намоёндагӣ мекунад, ки дар айёми охир бо Худо ба аҳд мебароянд, ва хатти хориҷӣ онҳоро муайян месозад, ки ҳамон аҳдро тарк мекунанд. Дар ба тасвир кашидани гурӯҳе, ки аз афзоиши дониш дар айёми охир баҳраманд нахоҳанд шуд, таърихи берунии онҳо бар риштаи нубуввати паймонҳои шикастаи инсонӣ бофта шудааст.

သိန်းတစ်ရာလေးသောင်းလေးထောင်၏ အတွင်းပိုင်း လိုင်းထဲသို့ ဘုရားသခင်နှင့် နောက်ဆုံးကာလ၌ ကျန်ကျဉ်းသော သူ၏လူမျိုးတို့အကြား ပဋိညာဉ်ဆက်ဆံရေးကို ဖော်ပြသော သင့်ကတေးများနှင့် ရူပပုံဥပမာများ အများအပြားကို ယက်ထိုးထည့်သွင်းထားသည်။ “ဆယ့်တစ်” ဟူသော ကိန်းဂဏန်း၏ သင့်ကတေးသည် ထိုအမှန်တရားများအနက် တစ်ခုဖြစ်ပြီး အခန်းကဏ္ဍဆယ့်တစ်၏ ပိုဒ် ဆယ့်တစ်တွင် နောက်ဆုံးကာလများ၏ အပြင်ပိုင်းနှင့် အတွင်းပိုင်း ရူပါရုံကို သတ်မှတ်ဖော်ထုတ်ထားသည်ဆိုသော အချက်ကို ဟရောယက အခန်းကဏ္ဍဆယ့်တစ်၊ ပိုဒ် ဆယ့်တစ်၌ ဘုရားသခင်၏ နောက်ဆုံးကာလ ပဋိညာဉ်လူမျိုး၏ ရည်ရွယ်ချက်နှင့် အမှုတော်ကို ဖော်ပြထားခြင်းအားဖြင့် အလေးပေးထားသည်။

Էւ պիտի լինի այն օրը, որ Տէրը երկրորդ անգամ պիտի մեկնի իր ձեռքը՝ իր ժողովրդի մնացորդը, որ պիտի մնայ, վերադարձնելու համար Ասորեստանից, Եգիպտոսից, Պարթոսից, Քուշից, Եդամից, Սեննաարից, Համաթից եւ ծովի կղզիներից: Եսայիա 11:11.

A Chaimreañ

Awne yi de, Onyankopɔn nkurɔfo a wɔaka no beye wɔn a wɔabo wɔn ahwete mpen abien, na eho behia se wɔboaboa wɔn ano. Daniel ti du mmieniu nkyekyem ason kyere Onyankopɔn nkurɔfo ahwete wɔ awiei mmere mu, enti egyina ho ma nna apem ahanu aduosia no se ahyensode a ekyere ahwete.

Кæстæр кодтон донгæ фæдыл уыд æмæ лæсинæг хæдзарыл æрцæуынд адæмæн, куыд уый райста йæ рахиз фарс æмæ йæ галиу фарс зæххмæ, æмæ сæр кодта Уымæн, цы цæры æнусты æнусмæ, æмæ загъта, æмæ уый уыдзæн рæстæг, рæстæгтæ æмæ рæстæджы æмбисонд; æмæ куы уый фæууæлахиз уыдзæн сæйын сынтæг адæмы тых, уæд æппæт уыдон фæуа. Даниил 12:7.

Ашыаы шыца Аатра апхъатæи ахэтæ жэаак атафæи ипсапсаарцæоуп, дара ршахатра анрыдыргала ашытахъ.

Y cuando hayan acabado su testimonio, la bestia que sube del abismo hará guerra contra ellos, y los vencerá y los matará. Y sus cadáveres yacerán en la plaza de la gran ciudad, que en sentido espiritual se llama Sodoma y Egipto, donde también nuestro Señor fue crucificado. Y los de los pueblos, tribus, lenguas y naciones verán sus cadáveres por tres días y medio, y no permitirán que sus cadáveres sean puestos en sepulcros. Y los moradores de la tierra se regocijarán sobre ellos, y se alegrarán, y se enviarán dones unos a otros, porque estos dos profetas atormentaban a los que moran sobre la tierra. Apocalipsis 11:7–10.

[illegible]

Escuchen la palabra del Señor, ustedes que tiemblan ante su palabra: Sus hermanos que los aborrecían, que los expulsaban por causa de mi nombre, decían: Sea glorificado el Señor; pero él aparecerá para gozo de ustedes, y ellos serán avergonzados. Isaías 66:5.

Сондықтан Жаратқан Ие былай дейді: Міне, Мен олардың үстіне өздері құтыла алмайтын қасірет түсіремін; олар Маған жалбарынса да, Мен оларды тыңдамаймын. Еремия 11:11.

ယဟောဝါထံမှ ယရေမိယာထံသို့ ရောက်လာသော နှုတ်ကပတ်တော်မှာ ဤသို့ဖြစ်၏။ “ဤ ပဋိညာဉ်၏ စကားများကို နားထောင်ကပြော့။ ယုဒလူတို့နှင့် ယရေရုလင်မြို့ပြားတို့အား ဟောပြောလော့။ သူတို့အား ဤသို့ဆိုလော့။ ‘ဣသရေလအမျိုး၏ ဘုရားသခင် ယဟောဝါ မိန့်တော်မူသည်ကား၊ ဤ ပဋိညာဉ်၏ စကားများကို မနာခံသောသူသည် ကျိန်ခင်းကိုခံရ၏။ ငါသည် သင်တို့၏ ဘိုးဘေးများကို အဂုတုတုပြည်မှ၊ သမီးဖိုထဲမှ ဆောင်ထုတ်ခဲ့သောနေ့၌ ထိုစကားများကို

သူတို့အား ပညတ်ထား၍၊ “ငါ၏ အသံကို နာခံကပြောစေ။ ငါမှကပြသမျှအတိုင်း ကျင့်ကပြစေ။ ထိုသို့ပုဂ္ဂိုလ် သင်တို့သည် ငါ၏ လူမျိုးဖြစ်ကြပြီမည်။ ငါသည်လည်း သင်တို့၏ ဘုရားသခင်ဖြစ်မည်။ ထိုသို့အားဖြင့် သင်တို့၏ ဘိုးဘေးများအား နံနင့်ပျားရည် စီးဆင်းသောပင်ကို ပေးမည်ဟု ငါ ကျိန်ဆိုခဲ့သော ကျိန်ဆိုချက်ကို ယနေ့ကဲ့သို့ ပြည့်စုံစေမည်” ဟု မိန့်တော်မူ၏။” ထိုနောက် အကျွန်ုပ်က “အို ထာဝရဘုရား၊ ထိုသို့ဖြစ်ပါစေ” ဟု ပြန်လည်လျှောက်ဆို၏။

Jahveh men ija har' andirũ, Judáa tãrẽi pueblonã nĩmbĩrĩ, Jerusalén callesnã nĩmbĩrĩ bã ita palabrasaĩ jawar': "Ari pacto aya palabras jishtõ, ka uja mĩrã. Mĩrã, Egipto jã landa nĩmbe uja ñãpa fathersnã andirũri día nĩmbĩrĩ, ija mĩrãrẽ earnestly protested, ka hasta ari día jãta, rising early ka protesting, jawar': 'Mĩ voice obey.' Mĩrã, nã obedeciõji, ni ear jã inclinarji; sino que cada uno evil heart imaginationsa nĩmbe caminõji. Tã mĩrã causari, ija pacto aya palabras toda mĩrã sobre bã bringar', cuales ija mĩrãrẽ mandé do; pero nã las hizõji."

ወጃግዚአብሔር አለኝ፡- ማሴር ተገኝቶአል በወንዶች ይሁዳ መካከልና በዩሩሳሌም ነዋሪዎች መካከል። ወደ ቀደሙት አባቶቻቸው ኃጢአት ተመልሰዋል፤ እነርሱም ቃሌን ለመስማት እምቢ አሉ፤ ሌሎችንም አማልክት ሊያገለግሉ ተከትለዋል። የእስራኤል ቤትና የይሁዳ ቤት ከአባቶቻቸው ጋር ያደረግሁትን ቃል ኪዳን ሰብረዋል። ስለዚህ እግዚአብሔር እንዲህ ይላል፡- እነሆ፡ ከእርሱ ማምለጥ የማይችሉትን ክፉ ነገር በእነርሱ ላይ አመጣለሁ፤ ወደ እኔም ቢጮኹ አልሰማቸውም። ኤርምያስ 11፡1-11።

Jeremías u Laodiceano Séptimo-di Adventismo juicio zutu nuba, Ezequiel capítulo once, versíkulu once pe ta repití.

Энэ хот та нарын тогоо болохгүй, мөн та нар түүний дунд мах нь ч болохгүй; харин Би та нарыг Израилийн хил дээр шүүнэ. Езекиел 11:11.

आयत्-प्रेरणा सीधे तौर पर यह पहचान कराती है कि यह जेल अध्याय नौ की मुहरबन्दी वही है जो प्रकाशितवाक्य सात में एक लाख चवालीस हजार की मुहरबन्दी है। अध्याय ग्यारह का पद ग्यारह मात्र यह जेल की उस नरिन्तर चलती हुई कथा का क्रमागत वस्तु है, जो सेवेथ-डे एडवेंचर्स क्लब पर होने वाले न्याय के विषय में है, जैसा ससिस्टर व्हाइट यह जेल अध्याय नौ के यरूशलेम के रूप में चिह्नित करती है। जनिहें मुहर पराप्त नहीं हुई, वे अध्याय नौ से ग्यारह तक के दर्शन में न्याय किए जाते और नाश किए जाते हैं।

ددحتت لكلذبو ،اون اذيل ميلشروا جراخ ىل نوذخوئي من ابء انمالا ريغ فرغي لايقزح يف 9/11 فيور يف زمر ن! .ايورلا رفس يف قلاشملا قريخالا قسي نكلال من ابء نوفرتعي نيذلا كئىلوال ةيئامنلا قلاصافملا عمج دنعو .للل اعم افلا نوعبرال او ةعبرال او ةئىلما هيغ لخددي يذلا دهغلل زمر وه «رشع دح» ،«رشع دح» ةيمولال داحتا زومر دح ،نيرشعو نيئىم رشع وهو ،نيرشعو نيئىثا نالشمي ام من اف اعم ني ددعلا ةيئاسنل اب

ಇಸಾಪೂರವ 677 ಮತತು 457ರ ನಡುವೆ ಇರುವ ಎರಡು ನೂರು ಇಪ್ಪತ್ತತು ವರಷಗಲು, ದಾನೆಯೇಲನ ಎರಡು ಸಾವೆರ ಮೂರು ನೂರು ದೆನಗಲ ಪೆರವಾದನೆಯನನು ಮೋಶೆಯ ಏಲು ಕಾಲಗಲ ಕಾಲಪೆರವಾದನೆಯೊಂದೆಗೆ ಸಂಪರಕೆಸುತತವೆ. 1844ರಲಲಿ ಆ ಎರಡು ಪೆರವಾದನೆಗಲು ಒಂದಾಗಿ ತಲುಪೆದಾಗ ಆರಂಭವಾದ ಪೆರಾಯಶಚೆತತದ ಕಾರೆಯದ ಸಂಕೇತವಾಗಿ, ಆ ಎರಡು ನೂರು ಇಪ್ಪತ್ತತು ವರಷಗಲ ವೆಷಯದಲಲಿ ಬಹಲವನನು ಗುರುತೆಸಬಹುದು. ಹನನೊಂದರ ಸಂಖಯೆಯ ವೆಷಯದಲಲಿ ಇರುವಂತೆಯೇ, ಎರಡು ನೂರು ಇಪ್ಪತ್ತತೆನ ದಶಮಾಂಶವಾದ ಇಪ್ಪತ್ತತೆರಡು ಎಂಬ ಸಂಖಯೆಯ ಮೂಲಕ ಸಂಕೇತತಮಕವಾಗಿ ಪೆರತೆನೆಧೆಸಲಪಟೆಟಿರುವದರ ವೆಷಯದಲಲಿಯೂ ಬಹಲವನನು ವೆವರವಾಗಿ ಮುಂದೆಡಬಹುದು. ಇಲಲಿ ನಾನು ಗುರುತೆಸಲು ಬಯಸುಮದು ಹನನೊಂದು

ಮತತು ಇಪೆಪತತೆರಡುಗಳ ನಡುವೆನ ಸಂಬಂಧವಾಗಿದೆ.

Asem yi ho nsusuwii no, yebetia so wa atesem a edi ho no mu.